

ကိုလုံးလုံးလွတ်မြောက် ~ ခဲ့သည်။ 使国家完全得到解放。 III
 ဝါ <zei> 表示命令、祈使的助词：လွတ်ငြိမ်းချမ်းသာ ~ 赦
 其无罪。 / သေစားသေ ~ ဟုစီရင်ချက်ချသည်။ 判处杀人者
 死刑。 / အသက်ရာကျော်ရှည်ပါ ~ 祝愿长寿。 IV မသါ
 <sei> 下缅甸犁田时的赶牛声
 စေကာ သါ <sei ga> (罕) = စေကာမူ
 စေကာမူ သါ <sei ga mu> 纵然，尽管，即使： ကိုယ့်ထက်ပိုပင်
 ဖြစ် ~ ကိုယ့်ထက်သာလျှင် ဆရာတင်ရမည်။ 即使是自己的学
 生，只要他比自己强，也要拜他为师。
 စေခေါ် ဝါ <sei kh-lo> (罕) = စေထည်း / ဤဆုံးမကြံငြိမ်အတိုင်း
 ကျင့်ကြံနိုင်ကြ ~ 但愿能照此训示办事。 / ကျောင်းသား
 များစားပေးပို့အောင်မြင်ကြ ~ 但愿学生们能考及格。
 စေခိုင်း ကါ <sei khain> 使唤，驱使，支使： ဆရာ ~ သင့်
 အတိုင်းလုပ်ဆောင်ပါ။ 老师叫你怎么做就怎么做吧！
 စေခန့် ကါ <sei khan> 委派： ~ သင့်အတိုင်းအမှုကိုပြီးပြေအောင်
 ဆောင်ရွက်သည်။ 很好地完成了委派给他处理的案件。
 စေစား ကါ <sei za> 使唤；支派，支配： သူရင် ~ လိုက်
 သောမင်းချင်းလှလင် 国王使唤的侍役 / အနုဖြူကိုလူသားတို့
 ~ နိုင်ပြီဖြစ်သည်။ 人类已经控制了原子能。
 စေစားပါစား နါ <sei za: pa za> 指派，支配： လက်အောက်
 ငယ်သားကို ~ လည်းပြု၊ ချီးမြှောက်မှုလည်းရှိသင့်သည်။ 对下级
 既要使用也要提拔。
 စေဆို ကါ <sei hso> (罕) 派人交涉
 စေတနာ့ဝန်ထမ်း နါ <sei d-na' wun dan> 义务： ကလေးများ
 အား ~ စာသင်ပေး၏။ 让孩子们免费受教育。
 စေတနာ နါ <sei d-na> 心意，善意，诚意，好心： ဧည့်သည်
 များကို ~ ဗလဝနှင့် ဧည့်ခံကျွေးမွေးလိုက်ပါသည်။ 真诚地款待
 客人。 / ဤအလုပ်မှာ ~ ရှိမှလုပ်ရမည် အလုပ်ဖြစ်သည်။ 这项
 工作是义务性的。
 စေတနာတူန့် ကါ <sei d-na tun> 原来准备布施后来又退
 缩
 စေတနာဒါန နါ <sei d-na da na> 施舍，义舍
 စေတနာပေါက် ကါ <sei d-na pau> 产生愿望，发善心：
 ဆေးရုံတံရံဆောက်လုပ်လှူဒါန်းရန် ~ လာသည်။ 欲捐赠一所医
 院。
 စေတနာပြတ် ကါ <sei d-na pyat> 许愿，虔诚，毫不吝惜：
 ပေးမည်လှူမည်ဟု ~ ပြီးသားကိစ္စ 许下施舍之愿 / အဲဒါသူ
 ကိုပေးပြီးသား ပစ္စည်းဖြစ်ပါတယ်။ သူ့အနေနဲ့ဘယ်လိုလုပ်လုပ်ကျနော်
 ~ ပါတယ်။ 这是给了他的东西，他怎样处理我都乐意。

စေတနာရေးစီးကမ်းပြုလိုက် ကါ <sei d-na yei zi: kan: byo
 lait> 慷慨解囊： စက်သွေးခင်ဗျားတို့အပေါ်မှာ ~ နေတာဟာ
 သဘောရိုးမဟုတ်ဘူး။ 厂主对你们如此慷慨是不怀好意
 的。
 စေတမန် နါ <sei d-man> 使者，使节，使臣： ဗမာ့ ~ 緬
 甸使者
 စေတလုံး နါ <sei t-lon> (迷信) 有求必应的神通
 စေတသိကဓက္က နါ <sei t-thi' ka' dout kha> 【佛】心所苦，
 精神上的痛苦
 စေတသိကသီလ နါ <sei t-thi' ka' thi la> 【佛】心戒 (指
 不得有贪财心，虐待心和离经叛道心)
 စေတသိက် နါ <sei t-theit> (巴) 意识，意念
 စေတီ နါ <zei di> ① 佛塔 (见218页图)： ~ တိုက် 佛塔内珍藏
 舍利子的石室 / ~ ပုထိုး 佛塔，浮屠 / ~ ပတ်စက 佛塔四周
 的空地 / ~ ယင်ပြင် 佛塔四周广场 / ~ ရံ 围绕在大佛
 塔四周的小佛塔 / ~ အိမ် 珍藏舍利子等的屋宇 ②
 为埋佛的舍利而建造的、供朝拜的建筑物
 စေတော့ ဝါ <zei daw> 使……吧，让……吧： သွားပါ ~ ！
 让他去吧！ / ကဲ-ရှိ ~ ！ ရှိ ~ ！ 咳，算了吧！算了吧！ /
 နေပါ ~ ！ 他愿意怎么就怎么吧！
 စေတောပရိယဉာဏ် နါ <sei taw: p-ri' ya' nyan> 【佛】能洞
 察他人内心活动的智慧
 စေနာ နါ <sei na> (诗) စေတနာ 之略写
 စေပါ I ကါ <sei ba> (罕) 使唤，派遣 II နါ <sei pa> 被
 使役者： ~ လက်ထုပ် 佣人，奴仆
 စေပါး ကါ <sei pa> 使唤，派遣
 စေန် ကါ <sei phan> (罕) 使唤，支使
 စေမှတ် နါ <sei hmat> (古) 使唤，支使
 စေလှူ နါ <sei lu> (罕) 差役，使者
 စေလော့ ဝါ <sei law> 叫……吧！让……吧！ သူတို့အားလုပ်
 ငန်းကိုစီမံကွပ်ကဲ ~ ！ 让他们管理吧！
 စေလွှတ် ကါ <sei hlut> 派遣： အစိုးရ ~ ရာဒေသသို့သွားမည်။
 政府派我到哪里，我就到哪里。
 စေထည်း ဝါ <sei dh-di> 祈使、祝愿用的结尾语： ဖြည့်
 သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါ ~ ！ 但愿能为人民
 利益而工作。 / အောင်မြင်ကြ ~ ！ 祝大家成功。
 စေသား ဝါ <sei dha> 诅咒、起誓、祝愿用结尾语： ဤမှန်
 သောသစ္စာစကားကြောင့်ဘေးရန်ဟူသမျှကင်းပယ် ~ ！ 愿真诚的
 誓言能消除一切灾难。